

မြန်မာဘာသာစကားရှိဝါကျများ၏  
အနက်အဓိပ္ပာယ်နှင့်အဆက်အစပ်သဘော  
(အတ္ထုပ္ပတ္တိလော့လာချက်)

ပါရဂူ (PhD) ဘွဲ့အတွက်တင်သွင်းသောကျမ်း

မချိုမမ

မြန်မာစာဌာန  
ရန်ကုန်တက္ကသိုလ်

၂၀၀၆ ခုနှစ်၊ မတ်လ

## နိဒါန်း

လူတို့တစ်ဦးနှင့်တစ်ဦးဆက်သွယ်မှုသည် ဘာသာစကားကို အခြေခံ၍ ဆက်သွယ်ကြခြင်း ဖြစ်သည်။ ဘာသာစကားဖြင့် ဆက်သွယ်ရေးကို ပြုရသောကြောင့် ဘာသာစကား၏အသုံးဝင်မှု၊ အကျိုးကျေးဇူးနှင့်အရေးပါမှုတို့ကို သိရှိလာကြသည်။ ထိုအခါ လူတို့သည် ဘာသာစကားကို လေ့လာခဲ့ကြသည်။ ဘာသာစကားကို လေ့လာရာတွင် ဘာသာဗေဒ<sup>၁</sup> လေ့လာမှုမှသည် ဘာသာဗေဒ လေ့လာမှုကို အခြေခံ၍ အကိုင်းအခက်အလက်များ ဖြာထွက်ခဲ့ပါသည်။ ဘာသာစကား၏ စကားသံဖွဲ့ပုံပိုင်း<sup>၂</sup>၊ စကားလုံးဖွဲ့ပုံပိုင်း၊ သဒ္ဒါ<sup>၃</sup>ပိုင်းလေ့လာမှုမှသည် အနက်အဓိပ္ပာယ်<sup>၄</sup>ပိုင်း လေ့လာမှုသို့ ဖြာထွက်ခဲ့သည်။ ယင်းအနက်အဓိပ္ပာယ်လေ့လာမှုကို အတ္ထုဗေဒ<sup>၅</sup> ဟု ပညာရှင်များက ဆိုပါသည်။ အတ္ထုဗေဒ ပညာရပ်မှ အညွှန်း<sup>၆</sup> နှင့် အညွှန်းခံ<sup>၇</sup> တို့၏ တိုက်ရိုက်ဆက်သွယ်မှုကို လေ့လာပါသည်။ အတ္ထုဗေဒ လေ့လာမှုမှသည် လူတို့၏ လက်တွေ့ဆက်သွယ်ရေးကို အခြေခံသော အနက်အဓိပ္ပာယ်လေ့လာမှု တစ်နည်းအားဖြင့် လူကိုပါထည့်သွင်းလေ့လာသော လက်တွေ့အတ္ထုဗေဒနယ်ပယ်<sup>၈</sup> ပါ ပေါ်ထွန်းခဲ့ပါသည်။ ဤကျမ်းသည် “မြန်မာဘာသာစကားရှိဝါကျ<sup>၉</sup>များ၏ အနက်အဓိပ္ပာယ်နှင့်အဆက်အစပ်<sup>၁၀</sup>” ကို အတ္ထုဗေဒအမြင်ဖြင့် လေ့လာသော ကျမ်းဖြစ်သော်လည်း၊ ဝါကျများ၊ စကားခွန်း<sup>၁၁</sup> များကို လူတို့က အပြင်လောကလူမှုကိစ္စနှင့် ဆက်စပ်သုံးသောကြောင့် ဘာသာဗေဒပြင်ပအဆက်အစပ်ကိုပါ ထည့်သွင်း လေ့လာထားပါသည်။ ထို့ကြောင့် အနက်အဓိပ္ပာယ်နှင့်အဆက်အစပ်သဘောကို လက်တွေ့အတ္ထုဗေဒ အမြင်များဖြင့် လေ့လာမှုများကို ဤကျမ်း၌ ထည့်သွင်းလေ့လာထားပါသည်။ သို့မှသာလျှင် အနက်အဓိပ္ပာယ်နှင့် အဆက်အစပ်သဘောသည်လည်း ပိုမိုပေါ်လွင်လာမည်ဟု ယူဆမိသောကြောင့် ဖြစ်ပါသည်။

---

<ul style="list-style-type: none"> <li>၁ language</li> <li>၂ communication</li> <li>၃ linguistics</li> <li>၄ phonology</li> <li>၅ morphology</li> <li>၆ grammar</li> <li>၇ meaning</li> </ul>	<ul style="list-style-type: none"> <li>၈ semantics</li> <li>၉ reference</li> <li>၁၀ referential</li> <li>၁၁ pragmatic field</li> <li>၁၂ sentence</li> <li>၁၃ meaning and context</li> <li>၁၄ utterance</li> </ul>
---	---

ကျမ်း၏ ရွဲ့စည်းတင်ပြပုံ (ကျမ်းအကျဉ်းချုပ်)

ဤကျမ်းတွင် နိဒါန်းနှင့် အခန်း (၅)ခန်းခွဲကာ တင်ပြထားပြီး ခြုံငုံသုံးသပ်ချက်နှင့် နိဂုံးတို့ ပါဝင်ပါသည်။

အခန်း (၁)တွင် အနက်အဓိပ္ပာယ်လေ့လာမှု<sup>၁</sup>အစနှင့် အတ္ထုဗေဒသီအိုရီ<sup>၂</sup>များ အတ္ထုဗေဒဝါဒ<sup>၃</sup>များ၊ အတ္ထုဗေဒ လေ့လာမှုနှင့်အဆက်အစပ်၏ အခန်းကဏ္ဍ၊ ဥပစာတင်စားမှုနှင့် အဆက်အစပ်သဘော<sup>၄</sup>တို့ကို လေ့လာတင်ပြထားပါသည်။

အခန်း (၂)တွင် မြန်မာဘာသာစကားရှိ ဝါကျများ၏ ဝါကျအဆင့်<sup>၆</sup> အနက်အဓိပ္ပာယ်နှင့် အဆက်အစပ်သဘောကို လေ့လာတင်ပြထားပါသည်။ အခြေအနေအဆက်အစပ်<sup>၅</sup>သဘော (ဘာသာစကား ငြင်းပ) ကိုလည်း တင်ပြရင်း လက်တွေ့အတ္ထုဗေဒနယ်ပယ်နှင့် မိတ်ဆက်ထားခဲ့ပါသည်။

အခန်း (၃) လက်တွေ့အတ္ထုဗေဒနယ်ပယ်၏ အနက်အဓိပ္ပာယ်လေ့လာမှုသဘောတွင် ပြောသူ ဆိုလိုသောအနက်<sup>၇</sup>၊ အဆက်အစပ်အနက်<sup>၈</sup>၊ ထုတ်မပြောသောအနက်<sup>၉</sup>နှင့် ပြောသူနာသူတို့၏ နီးစပ်မှု အတိုင်းအတာ<sup>၁၀</sup> စသော ဖွင့်ဆိုချက်များကို လေ့လာတင်ပြထားပါသည်။ ယဉ်ကျေးဖွယ်ရာအသုံး<sup>၁၁</sup> လေ့လာမှုကိုလည်း တင်ပြထားပါသည်။

အခန်း (၄) အတ္ထုဗေဒနယ်ပယ်<sup>၁၂</sup>နှင့် လက်တွေ့အတ္ထုဗေဒနယ်ပယ်<sup>၁၃</sup>နှစ်ခုစလုံး၌ လေ့လာသော ကြိုတင်သက်ရောက်အနက်<sup>၁၄</sup>နှင့် စကားပြောရာတွင် သွယ်ဝိုက်၍ အနက်သက်ရောက်မှုများ<sup>၁၅</sup>ကို လေ့လာတင်ပြ ထားပါသည်။

အခန်း (၅) လက်တွေ့အတ္ထုဗေဒလေ့လာမှုနယ်ပယ်၏ ဗဟိုချက်<sup>၁၆</sup>ဖြစ်သော စကားလုပ်ဆောင်ချက် သီအိုရီ<sup>၁၇</sup> လေ့လာမှုကို တင်ပြထားပါသည်။

ခြုံငုံသုံးသပ်ချက်တွင် စာကိုယ်ခန်းများ၌ လေ့လာတင်ပြခဲ့သော အချက်အလက်များကို ပြန်လည် စိစစ်၍ ဉာဏ်စွမ်းရှိသမျှ သုံးသပ်တင်ပြထားပါသည်။

ထို့ကြောင့် “မြန်မာဘာသာစကားရှိ ဝါကျများ၏ အနက်အဓိပ္ပာယ်နှင့် အဆက်အစပ်သဘော အတ္ထုဗေဒ လေ့လာချက်” ကျမ်းသည် ကျမ်းပြုသူ၏ ကိုယ်စွမ်းရှိသမျှ ရှာဖွေလေ့လာထားခြင်းကို ဉာဏ်စွမ်းရှိသမျှ ပြန်လည်ကြိုးပမ်းတင်ပြထားသော ကျမ်းတစ်စောင် ဖြစ်သည်ဟု ဖော်ပြလိုပါသည်။

---

၁ study of meaning	၇ context of situation	၁၃ sematics field
၂ sematics theory	၈ speaker meaning	၁၄ pragmatic field
၃ semantism	၉ contextual meaning	၁၅ presupposition
၄ figurative exprssion	၁၀ invisible meaning	၁၆ conversitional implicature
၅ context	၁၁ relative distance	၁၇ central
၆ sentence level	၁၂ politeness	၁၈ speeachact theory

ကျမ်း၏ဦးတည်ချက်

ဤကျမ်းသည် ခေတ်သစ်ဘာသာဗေဒ၏ ဘာသာစကား အနက်အဓိပ္ပာယ်လေ့လာမှုကဏ္ဍများဖြစ်သော အတ္ထုဗေဒနယ်ပယ်နှင့် လက်တွေ့အတ္ထုဗေဒနယ်နှစ်ခုစလုံး၏ အနက်အဓိပ္ပာယ်နှင့် အဆက်အစပ်လေ့လာမှု တို့ကို တင်ပြလေ့လာထားသော ကျမ်းဖြစ်ပါသည်။ ဝါကျများ၏ အနက်အဓိပ္ပာယ် အဆက်အစပ်သဘော ဖြစ်သောကြောင့်

- ဝါကျများ၏ အတွင်းအနက်အဓိပ္ပာယ်အဆက်အစပ်သဘော
- ဝါကျများ၏ အခြေအနေအဆက်အစပ်သဘော
- ဝါကျများအသုံးကို လူတို့၏ ဆက်သွယ်ရေး<sup>၁</sup> နှင့်ယှဉ်သော အဆက်အစပ်သဘော

ဟူ၍ အပိုင်း (၃)ပိုင်းခွဲကာ လေ့လာမှုကို အခန်း (၅)ခန်းနှင့် တင်ပြသွားပါမည်။ ဝါကျများ၏ အတွင်း အဆက်အစပ်၊ အပြင်အဆက်အစပ် (ဘာသာစကားပြင်ပ)ကို လိုက်၍ အနက်အဓိပ္ပာယ်များ ကွဲပြားပုံ၊ ပြောင်းလဲပုံ၊ ပြောသူနာသူတို့၏ အခြေအနေအဆက်အစပ်ပေါ်မူတည်၍ အနက်အဓိပ္ပာယ်ကောက်ယူပုံ၊ အနက်သက်ရောက်ပုံများကို လေ့လာတင်ပြထားပါသည်။

အဓိကအားဖြင့် အနက်အဓိပ္ပာယ်အဆက်အစပ်သဘောလေ့လာမှုကို ခေတ်သစ်ဘာသာဗေဒ နည်းဖြင့် အတ္ထုဗေဒရှုထောင့်<sup>၂</sup> သာမက လက်တွေ့အတ္ထုဗေဒရှုထောင့်<sup>၃</sup> မှလည်း လေ့လာတင်ပြထားပါသည်။ အနက်အဓိပ္ပာယ်နှင့် အဆက်အစပ်သဘောကို လေ့လာရာတွင် အားနည်းချက် အားသာချက်များ ပေါ်လွင်စေလိုသည့်အပြင် ဘာသာစကားပြင်ပအဆက်အစပ်ကဏ္ဍ<sup>၄</sup> ကိုလည်း ပေါ်လွင်စေလိုသည့် ရည်ရွယ်ချက်နှင့် ဤကျမ်းကို ပြုစုခြင်း ဖြစ်ပါသည်။

---

<sup>၁</sup> communication  
<sup>၂</sup> semantic point of view  
<sup>၃</sup> pragmatic point of view  
<sup>၄</sup> non linguistic context